

ကြားလိုက် က၊ <gya: lait> 【农】中耕
 ကြားလျှောက် က၊ <kya: shaut> (向上级)报告, 汇报, 呈报
 ကြားလွှဲ က၊ <kya: hlun'> (诗)著名
 ကြားဝင်စွက်ဖက် က၊ <gya: win swet phet> 干涉
 ကြားဝင်ဖျန်ဖြေ က၊ <gya: win phyan phyei> = ကြားဖျန်
 ကြားသိ က၊ <kya: thi'> 获悉, 知道
 ကြားဦးနှောက် န၊ <gya: on: hnaut> 【解】中脑
 ကြိတ်ကြောင်တောင် က၊ <kyi' ti' kyaun taun/kyi: di' kyaun daun> 惊愕
 ကြိယာ န၊ <k-ri' ya> 【巴】①零件, 附件 ②动作, 状态, 形态 ③工具 ④缅甸四言诗结尾用的韵⑤【语】动词: ဖြစ်ခြင်းပြ ~ 性状动词 / ပြုခြင်းပြ ~ 行为动词 / ကံရှိ ~ 及物动词 / ကံမဲ့ ~ 不及物动词
 ကြိယာခြောက်ဆယ် န၊ <k-ri' ya khyaut hse> ①缅甸 ၄၀၃ 诗中结尾用的六十个韵 ②缅甸 ၄၀၃ 诗中结尾用的六十四韵的简称
 ကြိယာထောက် န၊ <k-ri' ya daut> 【语】助动词
 ကြိယာနာမ် န၊ <k-ri' ya nan> 【语】动名词
 ကြိယာဝိသေသန န၊ <k-ri' ya wi' thei th-na'> 【语】副词
 ကြီး I န၊ <kyi:> ①大; 多; 长大; 发展; စာလုံးများက ~ လွန်းတယ်။ 字太大了。 / ရေ ~ ခြင်း 发大水 / အသက် ~ လာပြီ။ 年龄大了。 / သစ်ပင်တွေ ~ လာပြီ။ 树长大了。 / အချိန်အဝါ ~ တယ်၊ ဩဇာ ~ တယ်။ 权势大; 威信高; 影响大 / ကိစ္စမ ~ လှ။ 不要紧, 无关紧要 / အခွန်အကောက် ~ သည်။ 税重。 / သံယောဇဉ် ~ သည်။ 感情深。 / အန္တရာယ် ~ တယ်။ 危险性大。 / ဈေး ~ သည်။ 价格贵。 / အစား ~ သည်။ 食量大。- ②善于, 爱好; အဆိပ် ~ သည်။ 能睡, 睡得很死。 / အပြော ~ သည်။ 言过其实, 说大话。 / စိတ် ~ သည်။ 脾气大, 气难消。 / အမျက် ~ သည်။ 火气大。 / ဣန္ဒြေ ~ သည်။ 庄重, 严肃。 / ပညာ ~ သည်။ 知识渊博。 / အရှက် ~ သည်။ 脸皮薄, 容易害羞。 / အပူ ~ သည်။ 忧虑多; 发高烧。 / ဒေါသ ~ သည်။ 火气大, 急躁。 / အသုံး ~ သည်။ 花钱大手大脚。 / သဘောထား ~ သည်။ 宽宏大量。 / စည်းကမ်း ~ သည်။ 纪律严明, 要求严格。 II ဝါ <gyi:> ①在名词或副词后加重语气; ည ~ သန်ကောင် 深更半夜 / တနင်္ဂနွေနေ့ ~ ဘာလုပ်မလို့တုန်း။ 大星期天的想干什么? / ပြောင်ပြောင် ~ ဆန့်ကျင်တယ်။ 公开反对。 / ဝံ့ဝံ့စားစား ~ ကတိပေးလိုက်တယ်။ 大胆地应承下来。 / သူသည်မြန်မြန် ~ စားနေ၏။ 他津津有味地吃着。 / ဟာဟာစိတ်ပျက်စရာ ~ ။ 咳! 真扫兴! / ဝမ်းသာစရာ ~ ဗျာ။ 真叫人高兴! / စာအတတ် ~ မဟုတ်သော်လည်း ရေးတတ်ဖတ်တတ်သည်။ 虽说不上有什么学问, 但也能读能写。 ②在名词后表示尊敬, 高贵; ဥက္ကဋ္ဌ ~ ခင်ဗျား 主席先生! / ခေါင်းဆောင် ~

领袖 / ငြိမ်းချမ်းစွာအတူနေထိုင်ရေးမှူး ~ ငါးချက် 和平共处五项原则 ③在名词后, 表示厌恶, 鄙视; အရက်သမား ~ 酒鬼 / တင်ကားစုတ် ~ 破坦克 ④在名词后表示亲昵, 亲切; မိတ်ဆွေ ~ 朋友 / ချောင်းရင်း ~ 老朋友 ⑤非常, 大……特……。一般表示形式是 အ + 动词 + ကြီး + 动词; အမှား ~ မှားတယ်။ 大错特错。 / အပြော ~ ပြော ပြီးမလာဘူး။ 说的倒好听, 却不来。 / အသွား ~ သွားပြီးမ တွေ့ခဲ့ရဘူး။ (好不容易或抱着满腔希望)去了, 却没碰上。
 ကြီးကဲ က၊ <kyi: ke:> 统率, 统治, 领导, 主持; ဘုရင် ~ စိုးမိုးတဲ့ခေတ် 帝王统治时期 / ဝန်ကြီးချုပ် ~ တဲ့ဝန်ကြီးအဖွဲ့ 总理领导的部长会议
 ကြီးကောင်ငင် က၊ <kyi: gaun ngin> 【生】进入青春期, 发身; ~ ချိန် 青春期
 ကြီးကောင်ဝင် က၊ <kyi: gaun win> = ကြီးကောင်ငင်
 ကြီးကောင်သံ န၊ <kyi: gaun than> 成年时嗓音变声
 ကြီးကျယ် န၊ <kyi: kye> ①盛大; 宽阔 ②夸耀, 吹嘘, 口气大, 妄自尊大; ~ ခမ်းနား 隆重, 盛大 / သာရေးနာရေး ကိစ္စများကြီးကြီးကျယ်ကျယ်မလုပ်သင့်ပေ။ 办婚丧喜事不应大搞排场。
 ကြီးကြီး I န၊ <kyi: kyi:> 大姨母, 大姨妈 II က၊ <kyi: gyi:> 大大地, 特别; အရက်မသောက်ကြဖို့သတိ ~ ထားကြပါ။ 要特别注意不要喝酒。
 ကြီးကြီးမာတာ န၊ <kyi: gyi: ma s-ta> [缅·英 ကြီးကြီး + master] (谑)大人, 大官
 ကြီးကြပ် က၊ <kyi: gyat> 监督; အလုပ်သမား ~ ရေးရုံး 工人 监督机构 / လုပ်အားပေးကျောင်းသားများကိုဆရာကိုယ်တိုင် ~ သည်။ 老师亲自带领参加义务劳动的学生。 / ~ သူ 监督人 / ~ စစ်ဆေးသည်။ 监察。 / ~ အုပ်ချုပ်သည်။ 管理; 监督; 管辖。
 ကြီးခေါင်ဝင် က၊ <kyi: gaun win> = ကြီးကောင်ငင်
 ကြီးခိုင် န၊ <kyi: khain> (书)强健; 广阔; 高大; ဥက္ကဋ္ဌပညာ ~ သည်။ 学识高深。
 ကြီးငါးကြီး န၊ <kyi: nga: gyi:> (中、美、英、法、苏)五大国的略称
 ကြီးစု န၊ <kyi: zu'> (古)缅甸古时村长管辖的地区
 ကြီးစိုး က၊ <kyi: zo:> ①统治, 统辖; ~ သူအုပ်စု 统治集团 / တိတ်ဆိတ်မှုကပြန်လည် ~ လာသည်။ 寂静重新笼罩大地。 ②横行霸道; နေရာတကာသွပ် ~ နေတာပဲ။ 他到处横行霸道。
 ကြီးစဉ်ငယ်လိုက် က၊ <kyi: zin nge lait> 按大小次序; စားပွဲ တွေ ~ စီထားလိုက်တယ်။ 把桌子按大小摆好。 / ~ ထိုင်ကြပါ။ 按大小顺序坐好。
 ကြီးတော် န၊ <gyi: daw> 大姨母, 大姨妈